

ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ကိုဗစ်ရောဂါ ကာကွယ်စစ်ဆေးရေး

အထူးစီမံကိန်း

၁။ အကြောင်းအရာ

● (က) စီမံကိန်းအမည် ။ ။ ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ကိုဗစ်ရောဂါ

ကာကွယ်စစ်ဆေးရေး အထူး စီမံကိန်း

● (ခ) စီမံကိန်း၏ အကျိုးသက်ရောက်မှု ခံစားရမည့်သူများ။ ။ ပြည်ပမှ

ဝင်ရောက်လာသည့် နိုင်ငံခြားသားများ (ပြည်တွင်းသို့ တရားဝင် ဝင်ရောက်၍

တရားဝင်နေထိုင်နေသည့် နိုင်ငံခြားသားများ၊ တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားနှင့်

ရွှေ့ပြောင်းလုပ်သားများ)

● (ဂ) စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် ပုံစံစနစ်။ ။

(၁) အခကြေးငွေများ ကောက်ခံခြင်းမပြုရ (သက်ဆိုင်ရာမြို့နယ်များ၏

စည်းကမ်းချက်များအရ)

(၂) သတင်းမပေးရ (ဆေးရုံဆေးခန်းများမှ ရဲဘက်ဆိုင်ရာဌာနများနှင့်

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနများအား သတင်းမပေးရ။ သတင်းပေးမှုများ ဖြစ်ပွားခဲ့ပါက

ကျွန်ုပ်တို့လူဝင်မှုကြီးကြပ်ရေးဌာနမှ သက်ဆိုင်ရာလူပုဂ္ဂိုလ်၏

ကိုယ်ရေးကိုယ်တာအချက်အလက်များအား အတည်ပြုပေးရန်သာ

ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။)

(၃) ဖမ်းဆီးစစ်ဆေးခြင်းများ၊ အရေးယူဒဏ်ခတ်ခြင်းများ မပြုရ

(ကိုဗစ်ရောဂါစစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးစစ်ဆေးခြင်းများ၊

အရေးယူဒဏ်ခတ်ခြင်းများ မပြုလုပ်ရပါ။)

● (ဃ) စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် အချိန်ကာလ။ ။ ၂၀၂၁နှစ် မေလ၁၄ရက်

ကတည်းက စတင်သောစီးမံကိန်းအကောင်အထည်ဖော်မှုကိစ္စပြီးဆုံးရက်ကို

သီးခြားကြေငြာမည်

● (င) စီမံကိန်းဆိုင်ရာ အသိပေးချက်။ ။ ပြည်ပမှ ထိုင်ဝမ်သို့

တရားဝင်နည်းလမ်းဖြင့်သော်လည်းကောင်း၊ တရားမဝင်နည်းလမ်းဖြင့်သော်လည်းကောင်း

ဝင်ရောက်နေထိုင်နေကြသော နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းလုပ်သားများခင်ဗျာ။

အထက်ပါကာလအတွင်း ကိုဗစ်ရောဂါကူးဆက်ခံရသည်ဟု သံသယရှိပါက လူကြီးမင်းအား

နီးစပ်ရာ ရောဂါစစ်ဆေးရေးဂိတ်များ သို့မဟုတ် ဆေးရုံဆေးခန်းများသို့ သွားရောက်၍

ရောဂါစစ်ဆေးကြပါရန် ကျွန်ုပ်တို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ

တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျား။ ယခုကာလအတွင်း ရောဂါစစ်ဆေးမှု ခံယူခဲ့သည့်

တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏

အချက်အလက်များကို ရောဂါစစ်ဆေးဂိတ်များနှင့် ဆေးရုံဆေးခန်းများမှ

ရဲဘက်ဆိုင်ရာဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနများအား

သတင်းပေးမည်မဟုတ်သလို သက်ဆိုင်ရာဌာနများမှလည်း လူကြီးမင်းအား

ဤအတွက်ကြောင့် ဖမ်းဆီးစစ်ဆေးခြင်းများ၊ အရေးယူဒဏ်ခတ်မှုများ

ပြုလုပ်မည်မဟုတ်ပါကြောင်း အသိပေးနိုးဆော်အပ်ပါသည်ခင်ဗျား။

● (စ) စီမံကိန်းအား အသိပေးကြေငြာမည့် နည်းလမ်းများ။ ။

ဘာသာစကားအမျိုးမျိုးဖြင့် စာဆောင်များ၊ ရုပ်သံဗွီဒီယိုဖိုင်များပြုလုပ်၍ ဌာနဆိုင်ရာ

ဝက်(ဘ်)ဆိုဒ်များ၊ ရွှေ့ပြောင်းလုပ်သားများအသုံးပြုသည့် ဆိုရှယ်မီဒီယာများ စသည့်

နည်းလမ်းအမျိုးမျိုးဖြင့် အသိပေးကြေငြာသွားမည်ဖြစ်သည်။